



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
 ကျန်းမာရေးဝန်ကြီးဌာန
 ထုတ်ပြန်ကြေညာချက်အမှတ် (၁၃/၂၀၂၁)
 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

၁။ (၂၂-၁၁-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများ သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင် ဘုရားကျောင်း၌ ဖွင့်လှစ်ထားရှိသည့် ကရုဏာဆေးခန်းကို ဝင်ရောက်စီးနင်းကာ ကျောင်းဝင်း အတွင်းရှိ တာဝန်ရှိသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော စေတနာ့ရှင် ပရဟိတ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ အနည်းဆုံး (၁၇) ဦးခန့်နှင့် ဆေးခန်းအတွင်းရှိ နာမကျန်း လူနာများကိုပါမချန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

၂။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တိုင်းပြည်အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ ကျန်းမာရေးအဆောက်အဦးများ ကို ဝင်ရောက်၍ တပ်စွဲသိမ်းပိုက်ဖျက်ဆီးလုယက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့် ပရဟိတလုပ်ငန်းများကို နှောင့်ယှက်ခြိမ်းခြောက်ဖျက်ဆီးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနှင့် ပရဟိတသမားများကို မတရားသဖြင့် ခြိမ်းခြောက်ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းနှင့် စိတ်ထင်ရာ ဥပဒေပုဒ်မများတပ်၍ မတရား ဖမ်းဝရမ်းထုတ်ခြင်းကြောင့် တိမ်းရှောင်စေရခြင်း အစရှိသည့် အဓမ္မမှုများ၊ အကြမ်းဖက်မှုများကို ယနေ့ထက်တိုင် မိစ္ဆာ စရိုက်ဆန်စွာ အစဉ်တစိုက် ပြုမူနေခဲ့ပါသည်။

၃။ ထိုကဲ့သို့ ကျန်းမာရေးအဆောက်အဦများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် ပရဟိတဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဆင်ခြင်တုံတရားမဲ့၊ အသိကင်းလွတ် အကြမ်းဖက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၂၈၆) အပါအဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ကြပါရန် ထပ်မံတိုက်တွန်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

<https://moh.nugmyanmar.org/>